

Life at Red

လူထုထဲတွင် အိုမီခရပ်စ် ကိုဗစ်လူနာများ တွေ့ရှိပေးခြင်းကောက်တွင် နယူးဇီလန်သည် ဇန်နဝါရီ ၂၃ ရက်နေ့ တနင်္ဂနွေနေ့မှစတင်၍ အနီရောင်အဆင့်သို့ ကူးပြောင်းသွားပြီဖြစ်ပါသည်။ ထိုကမ္ဘာတွင် ကိုဗစ် ကာကွယ်ရေး မီးပိုင်စနစ်ရှိ အနီရောင်လမ်းညွှန်ချက်များနှင့်အညီ လုပ်ဆောင်ပေးကပြုရန် ပန်ကဏ္ဍအပ်ပါသည်။

အနီရောင်အဆင့်တွင် နထိုင်နည်း

အနီရောင်အဆင့်တွင် ကျွန်ုပ်တို့၏ ကျန်းမာရေးစနစ်နှင့် ကိုဗစ်ကူးစက်လွယ်သော လူထုအား ရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ရန် အောက်ပါလုပ်ဆောင်ချက်များ ဆောင်ရွက်ရပါမည်။

လုပ်ဆောင်ရမည့် နည်းလမ်းများမှာ

ဝဘယ်နေရာသွားသွား နှာခေါင်းစည်းတပ်ပါ။ လယောဉ်၊ အများပြည်သူသယ်ယူပို့ဆောင်ရေး၊ တက်စီ၊ လက်လီအရောင်းဆိုင်များနှင့် လူစုလူဝေးပြုလုပ်ရာ နေရာများတွင် နှာခေါင်းစည်းကို မဖြစ်မနေတပ်ဆင်ရမည်ဖြစ်ပါသည်။

oVaccine pass (ကာကွယ်ဆေးပါတ်စ်ပို့) ရှိပါက ကတ်စီဆိုင်များ၊ ဘားများကို သွားလာနိုင်ပြီးလူစုလူဝေးများ၊ ပွဲလမ်းသဘင်များသို့ တက်ရောက်နိုင်ပါသည်။ ဆံပင်ညှပ်ဆိုင်ကဲ့သို့သော အနီးကပ်အဆက်အသွယ်လုပ်ရမည့် စီးပွားရေးလုပ်ငန်းများကိုလည်း သွားရောက်နိုင်ပါသည်။ အချို့သောနေရာများတွင် လူဦးရေ အကန့်အသတ်၊ လူတစ်ဦးနှင့် တစ်ဦး အကွာအဝေး ကန့်သတ်ချက်များ ရှိနိုင်ပါသည်။

oVaccine pass (ကာကွယ်ဆေး ပါတ်စ်ပို့) မရှိပါက ပိုမိုကန့်သတ်ချက်များရှိနိုင်ပါသည်။ ဥပမာ ဆံပင်ညှပ်ဆိုင်၊ အားကစားရုံ (Gym) ကဲ့သို့သော အနီးကပ်အဆက်အသွယ်လုပ်ရမည့် စီးပွားရေးလုပ်ငန်းများသို့ သွားရောက်ခြင်း၊ ဖျတ်ဖရေပွဲ ပွဲလမ်းသဘင်များ တက်ရောက်ခြင်း၊ ကတ်စီဆိုင် စားသောက်ဆိုင်များတွင် စားသောက်ခြင်းများ လုပ်ဆောင်၍ မရနိုင်ပါ။

oလုပ်ငန်းခွင်များနှင့် ကျောင်းများ ဆက်လက်ဖွင့်လှစ်ပါမည်။ လူထုကျန်းမာရေး အစီအမံများလည်း ဆက်လက်လုပ်ဆောင်သွားပါမည်။

oသွားသမျှနေရာတိုင်းကို မှတ်တမ်းတင်ထားပြီး ကိုဗစ် QR code ကို ဆက်လက် scan ဖတ်ရပါမည်။
oတတ်နိုင်သမျှ လူတစ်ဦးနှင့်တစ်ဦး ခပ်ခွါခွါနေရပါမည်။
oအအေးမိ၊ နှာစေး လကုခဏာများရှိပါက ချက်ချင်းဆိုသလို တစ်ဦးတည်းနေပါ။ ကိုဗစ်စစ်ဆေးရန် အကဲဖြတ်အတွက် ကျန်းမာရေးလှိုင်းဖုန်းသို့ ဖုန်းဆက်ပါ။

ပိုမိုသိရှိလိုပါက [Unite against COVID-19 website](#) တွင် ဝင်ရောက်ဖတ်ရှုပါ။